

# Very Thankful to MBAPF with Joy

## Arr Man Thit Library

In partnership with Ooredoo, Myanmar Book Aids and Preservation Foundation aka MBAPF has donated 6 Easy Book Laptops and 40 GB internet per month to our library. We are very grateful that and delighted that we would now be able to invite experts to conduct free computer and internet courses for students and parents from the community. We wish that MBAPF grows more to support libraries and contribute more to educational works.

Ma Khin La Pyae Won  
Arr Man Thit Library  
Tamwe Township, 154 Street

---

### ကြည်နူးဝမ်းသာပီတိနှင့်အတူ MBAPF ကို ကျေးဇူးအထူးတင်ရှိပါကြောင်း

မြန်မာစာအုပ်စာပေ ထောက်ပံ့ရေး နှင့် ထိန်းသိမ်းရေး ဖောင်ဒေးရှင်း MBAPF မှ မြန်မာနိုင်ငံတွင် စာကြည့်တိုက်များ ရှင်သန်တိုးတက်စေရေး၊ နည်းပညာအသုံးပြု စာကြည့်တိုက်များဖြစ်ပေါ်စေရေး၊ ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့်နည်းပညာကို တွဲဖက်အသုံးပြုခြင်းဖြင့် အနာဂတ်နိုင်ငံတော်အတွက် နည်းပညာကျွမ်းကျင်ပြီး ခေတ်မီတိုးတက်သောလူငယ်ခေါင်းဆောင်များပေါ်ထွက်လာစေရေးတို့ အတွက် တာမေမြို့နယ် အားမာန်သစ် စာကြည့်တိုက် သို့ tablet (Easy Book) Laptop 6 လုံးနှင့် တစ်လလျှင် Internet အခမဲ့ 40 GB သုံးစွဲခွင့် ကို ပံ့ပိုးကူညီလှူဒါန်းပေးခဲ့ပါသည်။ MBAPF ရဲ့ အခုလိုပံ့ပိုးကူညီပေးမှုကြောင့် ..ကျွန်မတို့ရဲ့အားမာန်သစ်စာကြည့်တိုက်တွင် ကလေးလူငယ်ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများအား Computer နည်းပညာများ နှင့် Internet နည်းပညာရပ်များကို အကျိုးရှိစွာအသုံးပြုနိုင်ရေး အတွက် အခမဲ့ နည်းပညာသင်တန်းများကို ပညာရှင်များကိုဖိတ်ခေါ်၍ သင်တန်းများဖွင့်လှစ်နိုင်တော့မည်ဖြစ်ပါ၍ ကြည်နူးဝမ်းသာပီတိနှင့်အတူ MBAPF ကို အထူးကျေးဇူးတင်ရှိပါသည်။ MBAPF ပိုမိုတိုးတက်အောင်မြင်ပါစေ၊ စာကြည့်တိုက်များရှင်သန်တိုးတက်ရေးနှင့် ပညာရေးဆိုင်ရာအကျိုးကို ပိုမိုတိုးတက်ဆောင်ရွက်နိုင်ပါစေ၊ စာကြည့်တိုက်များကိုလည်း ပိုမိုပံ့ပိုးကူညီလှူဒါန်းနိုင်ပါစေလို့ ....ကြည်နူးဝမ်းသာပီတိနှင့်အတူဆုမွန်ကောင်းတောင်းအပ်ပါတယ်။

မခင်လပြည့်ဝန်း  
အားမာန်သစ်စာကြည့်တိုက်  
တာမေမြို့နယ် ၁၅၄ လမ်း

<https://www.facebook.com/khinlapyaewin.1/posts/818616354981138>

